

ရက်စွဲ ။ ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ (၉) ရက်

အစုရှယ်ယာရှင်များသို့ အသိပေးအကြောင်းကြားခြင်း။

- ၁။ ပထမပုဂ္ဂလိကဘဏ်ဒါရိုက်တာအဖွဲ့၏ ၂၇.၉.၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒါရိုက်တာအဖွဲ့အစည်း အဝေးအမှတ်စဉ် (၉/၂၀၂၅-၂၀၂၆) မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အစုရှယ်ယာရှင်များအား အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ၃၀၆ ကျပ်(သုံးရာခြောက်ကျပ်တိတိ) ခွဲဝေပေးရန် သဘောတူဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အဆိုပါအမြတ်ဝေစုကို (၂) ကြိမ်ခွဲဝေရန် ခွင့်ပြုခဲ့ပါသည်။
- ၂။ အစုရှယ်ယာရှင်များသို့ ၁၅.၁၂.၂၀၂၅ ရက် တနင်္လာနေ့တွင် အမြတ်ဝေစု ၁၇၆ ကျပ် (တစ်ရာခုနစ်ဆယ့်ခြောက်ကျပ်တိတိ) ကို ခွဲဝေပေးပြီး ဖြစ်ပါသည်။
- ၃။ အစုရှယ်ယာရှင်များသို့ ၁၈.၂.၂၀၂၆ ရက် ဗုဒ္ဓဟူးနေ့တွင် ဒုတိယအကြိမ်အဖြစ် အစုရှယ်ယာတစ်စုလျှင် ကျန်အမြတ်ဝေစု ၁၃၀ ကျပ် (တစ်ရာသုံးဆယ်ကျပ်တိတိ)ကို ပထမပုဂ္ဂလိကဘဏ်မှ (၁၇.၉.၂၀၂၅) နေ့တွင် အသိပေးကြေညာခဲ့သည့် အမြတ်ဝေစုခံစားခွင့်ရှိသည့် အစုရှယ်ယာရှင်အဖြစ် အတည်ပြုသည့်ရက် (၈.၁၀.၂၀၂၅)ရက် (Record Date)နေ့တွင်ရှိသော အစုရှယ်ယာရှင်စာရင်းပါ အစုရှယ်ယာရှင်များအား ခွဲဝေပေးမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
- ၄။ အစုရှယ်ယာရှင်များအား အမြတ်ဝေစုခွဲဝေပေးရာတွင် (၁) ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ (Securities Companies)တွင် စာရင်းဖွင့်ထားသည့် အစုရှယ်ယာရှင်များအတွက် သက်ဆိုင်ရာ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ (Securities Company) မှတစ်ဆင့် အစုရှယ်ယာရှင်များ၏ သက်ဆိုင်ရာဘဏ်စာရင်းများသို့ စာရင်းလွှဲပြောင်းထည့်သွင်း ပေးမည်ဖြစ်ပါသည်။ (၂) ပထမပုဂ္ဂလိကဘဏ်၏ Special Account တွင်ရှိသော အစုရှယ်ယာရှင်များအား ပထမပုဂ္ဂလိက ဘဏ်တွင် အပ်ငွေစာရင်းဖွင့်ထားပါက အဆိုပါဘဏ်စာရင်းသို့ စာရင်းလွှဲပြောင်းထည့်သွင်းပေးမည်ဖြစ်ပြီး ပထမပုဂ္ဂလိက ဘဏ်တွင်အပ်ငွေစာရင်း ဖွင့်ထားခြင်းမရှိပါက အစုရှယ်ယာရှင်၏ရှယ်ယာလက်မှတ် (Share Certificate) (သို့မဟုတ်) ရှယ်ယာပိုင်ဆိုင်ကြောင်းအတည်ပြုစာ (Confirmation of Share Ownership) နှင့် နိုင်ငံသားစိစစ်ရေးကတ်မူရင်းတို့ဖြင့် အစုရှယ်ယာရှင်ကိုယ်တိုင် နီးစပ်ရာပထမပုဂ္ဂလိကဘဏ်၏ ရုံးချုပ်နှင့်ဘဏ်ခွဲများတွင် လာရောက် ထုတ်ယူနိုင်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။

ဒါရိုက်တာအဖွဲ့
ပထမပုဂ္ဂလိကဘဏ်လီမိတက်